

လွေလွေရမ်းရမ်း ကဝါ <lwei' lwei' yan: yan:> (古)丰富,大量

လွေလွေလောက်လောက် ကဝါ <lwei' lwei' laut laut> (古)丰富,大量,充足

လွေး ကါ <lwei:> 大吃,狼吞虎咽: အားပါးတရ ~ နေသည်။ 狼吞虎咽地吃着。

လွဲလီးလွဲလက် ကဝါ <lwe' li: lwe' let> (书) ①东摇西晃,晃悠悠 ②错误百出地

လွဲ ကါ <lwe:> ①偏差,差错,错误: အထင် ~ သည်။ 误会。/ အဓိပ္ပါယ် ~ နေသည်။ 意思有差错。/ ဝတ္ထုထဲကအကြောင်း ဟာရာဇဝင်အချက်အလက်တွေနဲ့ ~ နေတယ်။ 小说的情节与史实有出入。②除……之外(一般与မူက连用): ကျမ ဟာသူက ~ လျှင်မ့ဆန်ကဲ့ထင်သည်။ 除了他我都看不上眼。လွဲကမ်း ကါ <lwe: kan:> 谬误: အကျင့်တရား ~ သည်။ 品质不良。

လွဲချော် ကါ <lwe: khyaw> 偏离,差错
လွဲချွတ် ကါ <lwe: khyut> = လွဲ
လွဲဖေဖေခေ အါ <lwe: zai phe zai> “老天保佑,但愿不是如此”(在未说不吉利的前之事先说的话): ဖုဟ်၊ ~ ၊ ငါသားလေးများပါသွားယင်တော့ရင်ကျိုးပြီးသားပဲ။ 老天保佑, 我的儿子千万不要在里头,不然,可要我的老命了。

လွဲမှား ကါ <lwe: hma:> 错,谬误
လွဲလီလွဲလက် ကဝါ <lwe: li lwe: let> = လွဲလီးလွဲလက်
လွဲလေဖေဖေခေ အါ <lwe: lei phe lei> = လွဲဖေဖေခေ
လွဲလက်/လွဲလက် ကါ <lwe: let/ lwe' let> (古) = လွဲမှား
လွဲလက်ကားရား ကဝါ <lwe: let ka: ya:> (古)错误地
လွဲလွဲကမ်းကမ်း ကဝါ <lwe: lwe: kan: gan:> 错误地
လွဲလွဲချော်ချော် ကဝါ <lwe: lwe: khyaw gyaw> 错误地
လွဲသွေ ကါ <lwe: thwei> 偏离,差错
လွက်လွက် ကဝါ <lwet lwet> (罕)流畅地,滔滔不绝地,喋喋不休地

လွင့် ကါ <lwin'> ①飘扬: အလံဟာကောင်းကင်မှာ ~ နေတယ်။ 旗帜在天空中飘扬。②消散,分散,飞散: ဝိတ် ~ နေတယ်။ 心不在焉。/ စက္ကူတွေ ~ ကုန်ပြီ။ 纸都被风吹跑了。③褪色: ပုဆိုးနေပုံခံလို့အရောင် ~ ကုန်ပြီ။ 筒裙被晒褪了色。
လွင့်စဉ် ကါ <lwin' sin> 溅出,飞溅
လွင့်တက် ကါ <lwin' tet> 蒸发,升华
လွင့်ပါး ကါ <lwin' ba:> ①消失,消散: ဝိတ် ~ သည်။ 思想不集中,心不在焉。/ တိမ်ဖြူတို့ညင်ညင်သာသာ ~ နေကြ၏။ 白云慢慢地消散。②褪色: အရောင် ~ သွားသည်။ 褪色。
လွင့်ပျံ ကါ <lwin' pyan'> 飞扬,腾起
လွင့်ပျောက် ကါ <lwin' pyaut> 消散,消失
လွင့်ပျော ကါ <lwin' myaw:> 消散,东跑西走
လွင့်ရှား ကါ <lwin' sha:> ①芳香 ②消失,消散

လွင့် I နါ <lwin> ①空地,平原 ③(喻)空地: ဝေးကြစို့ကျ မတော့ခိုက်ထဲမှာ ~ ဖြစ်နေပြီ။ 吃吧,我肚子已饿了。 II

ကါ <lwin> ①(颜色)鲜艳: အရောင် ~ သည့်ပုဆိုး။ 颜色鲜艳的筒裙。②(声音)悦耳: အသံ ~ သည်။ 声音清脆。③散漫: ကြာတော့စိတ်တွေ ~ ပြီးစာကြည့်လို့မရတော့ဘူး။ 时间一长,心神不集中,书都看不进去了。

လွင့်ကျင်း I နါ <lwin kyin:> 平原,旷野 II ကါ <lwin kyin:> 干净,空荡荡

လွင့်ကွက် နါ <lwin gwet> 空地
လွင့်တီး နါ <lwin ti:> 旷野
လွင့်တီးခေါင် နါ <lwin ti: gaun> = လွင့်ပြင်
လွင့်တီးတီး နါ <win ti: di:> = လွင့်ပြင်
လွင့်တီးပြင် နါ <lwin ti: byin> = လွင့်ပြင်
လွင့်ထီးထီး နါ <lwin hti: di:> = လွင့်ပြင်

လွင့်ပ I နဝါ <lwin pa'> ①鲜艳,闪闪发光 ③愉快,欢乐
II နါ <lwin ba'> = လွင့်ပြင်
လွင့်ပြင် နါ <lwin byin> 空地,平原,旷野
လွင့်ပြင်ခေလာ နါ <lwin byin d-l-ha> = လွင့်ပြင်

လွင့်မှုန့် နါ <lwin hmon'> (古)扑粉
လွင့်လဟာ နါ <lwin l-ha> = လွင့်ပြင်
လွင့်လွင့် ကဝါ <lwin lwin> 光闪闪,亮闪闪
လွင့်လွင့်ပပ ကဝါ <lwin lwin pa' ba'> ①光彩夺目 ②高高兴兴

လွင့်သာယာ နဝါ <lwin tha ya> 声音清脆美妙: တေးသံက ~ နှင့်ထွက်ပေါ်လာသည်။ 出现清脆美妙的歌声。

လွတ် I ကါ <lut> ①自由,无拘无束:(俚)放荡无羁: မောင်မောင်တော့အတော် ~ နေပြီ။ 貌貌这下可就无拘无束了。②能摆脱,能避开: ဘေးရန် ~ သည်။ 脱险了。③逃脱了: တရား ~ သွားသည်။ 罪犯逃掉了。/ ~ အောင်ရုန်းသည်။ 挣脱出来。/ တရားဥပဒေနှင့်မ ~ ။ 犯法。/ စကားပြောတာဘောင်က ~ နေပြီ။ 发言讲过头了。④空,免除,无: နှင်းပေါက်ခဲ ~ သောရက် 无霜期 / အနာအဆာ ~ တွဲပန်းကန်ယူခဲ့။ 把那个没坏的碗拿来。 II နဝါ <lut> 空的,没有……的: နေရာ ~ 空位子 / အခ ~ 免费 / ပုံး ~ 空桶,空箱 / သေတ္တာ ~ 空箱子

လွတ်ကင်း ကါ <lut kin:> 摆脱,豁免,脱离: ဘေးအန္တရာယ်မှ ~ သည်။ 摆脱了灾难,脱险了。/ အမှု ~ သည်။ 不构成案情(无罪)。/ ဥပဒေနှင့်မ ~ 触犯王法 / စကားပြောယင် ~ စွာပြောတတ်တယ်။ (会讲话)说得让人抓不住把柄。/ စီးပွားရေးနယ်ပယ်သည်လည်းပန်းချီနှင့် ~ ရှိမရပေ။ 经济领域也离不开美术。

လွတ်ကျ ကါ <lut kya'> (脱手)掉下: ပန်းကန် ~ လို့ကဲ့သွားတယ်။ 碗失手掉在地上摔碎了。

လွတ်ကွာ ကါ <lut kwa> 脱离,自由